

51. Betrayed and Killed

၅၁။ ကုံးတိုက်ခြင်း အပ်နှံခြင်း အသေသတ်ခြင်း ခံရခြင်း

၅၁။ လံးခါမ်,ပိုခင်းခံ၁,ခလးကပ်တံ၁

Matthew 20:18-19 We are going up to Jerusalem, and the Son of Man will be betrayed to the chief priests and the teachers of the law. They will condemn Him to death and will turn Him over to the Gentiles to be mocked and flogged and crucified. On the third day He will be raised to life!

ရှင်မသံခရစ်ဝင် ၂၀:၁၈-၁၉ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်။ လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သော နေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။

ရှမ်းလင်းမာတ်းဧထ, ၂၀:၁၈-၁၉ တူလ်းလူး၁ရှင်းခိုခင်းခွ၁,၅၁းတီးဝီင်းယေ,ရသလီမ်,ယူ,ကျေး။ လုန်းဂူခင်း တန်းခါမ်,တင်းကခင်ကပ်းတီးယိတ်ပရေးဂိုင်းလူင်ကိတ်,တင်းဂူခင်းထုတ်,ရှမ်းတင်းလံကျေး။ ခပ်ခေခင်တန်းလီ,ယာင်,ရှူးမခင်းတံကျေး။ ခပ်တန်းကပ်မခင်းကပ်းပခင်တီးဂူခင်းတိုင်,လှိုင်တိုင်,ခိုင်းတင်းလံရှူးလံးခါမ်,ဂိုတ်းပျားဂိုတ်းခွပ် ရှူးလံးကပ်တွတ်,ဝံ့၅၁းခိုင်သပ်လင်းဝါးမိုင်းကျေး။ ခင်းဝခင်းကခင်ထုခင်းထိုင် သါမ်ဝခင်းခေခင် မခင်းတန်းလုဂ်ခိုခင်းကျေး၊ ဝါးခင်,ခေကျေး။

Matthew 27:3-4 When Judas, who had betrayed Him, saw that Jesus was condemned, he was seized with remorse and returned the thirty silver coins to the chief priests and the elders. "I have sinned," he said, "for I have betrayed innocent blood."

ရှင်မသံခရစ်ဝင် ၂၇:၃-၄ ထိုအခါ ကိုယ်တော်ကို အပ်နှံသော ယုဒရှုကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီးလူအကြီးအကဲတို့၌ ပြန်ပေး၍ အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသော သူ၏အသွေးကို အပ်မိပါပြီဟုဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့်အဘယ်သို့ဆိုင်သနည်း။ ကိုယ်အမှုကိုကိုယ်ကြည့်လော့ဟုဆိုကြသော်။

ရှမ်းလင်းမာတ်းဧထ, ၂၇:၃-၄ မိုင်းခေခင် ယုတကိသ၅၁,ရေ,ကုတ် ကခင်ကပ်မခင်းလင်းကပ်းခေခင် ရှူးဂူခင်လွင်းကခင်ခပ်လီ,ယာင်,ရှူးကပ်မခင်းလင်းတံခေခင်လိုင် မခင်းခုန်းလှိုင်လံးမံးလှိုင်ခလးကပ်ငိုခင်းသာမ်သိမ်းခိမ်းခေခင် ပခင်ခိုခင်းတီးယိတ်ပရေးဂိုင်းလူင်ကိတ်,တင်းဂူခင်းကခင်ပီခင်ခေ,ပီခင်ရှုင်လှိုင်ခေခင်သေခလးလတ်းဝါး- ဂပ်ခါးဗိတ်းပိုင်းခါးယဝ်။ ဂပ်ခါးလံးကပ်လှိုင်,ဂေ့ကခင်ကမ်,မီးကပျီတ်းသင်ခေခင်ကပ်းမိခင်းခါးယဝ်,ဝါးခင်,ခေကျေး။ ခပ်ခေခင်ဂေ့လတ်းခလးဝါး- လတ်းသီင်,ဂခင်တင်းဂုတ်းလှိုင် ခင်,ရှိုင်။ မိုးတူလ်းလွင်းကခင်မိုးဂိုတ်းခေခင်တ၅၁။

Discussion: Jesus was betrayed.

ဆွေးနွေးရန် = ယေရှုခရစ်တော် အပ်နှံခြင်း ခံရ၏။

ကဆင်တေလံးကုပ်,လၢတ်း = ကဝ်းယေ,သု လံးခါမ်,တၢင်းကဆင်ကၢပ်းကော့း။

Acts 5:30 The God of our fathers raised Jesus from the dead—whom you had killed by hanging Him on a tree.

တမန်တော်ဝတ္ထု ၅:၃၀ သင်တို့သည်သစ်တိုင်၌စွဲ၍ကွပ်မျက်သော ယေရှုကို ငါတို့ဘိုးဘေး များ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။

ဝုတ်ထုတမာန်,ကဝ်း ၅:၃၀ ဖြူးပီခမ်ကဝ်းပူ,ပေးဂှ်းခဆေံဂှ်း ကဝ်းယေ,သု ကဆင်သူကပ်တွက်,ဂးခိုင်သပ်လက်းဝးမိုဝ်းခလးကပ်တံခဆေံ လုဂ်ခိုခမ်းမးယဝ်။

Discussion: Jesus was crucified.

ဆွေးနွေးရန် = ယေရှုခရစ်တော် အသေသတ်ခြင်း ခံရ၏။

ကဆင်တေလံးကုပ်,လၢတ်း = ကဝ်းယေ,သုခရိလ် လံးခါမ်,တၢင်းကဆင်ကပ်တံကော့း။

Matthew 10:21 “Brother will betray brother to death, and a father his child; children will rebel against their parents and have them put to death.

ရှင်မသဲခရစ်ဝင် ၁၀:၂၁ ထိုအခါ ညီအစ်ကိုခြင်း တယောက်ကိုတယောက် သေစေခြင်းငှာ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြ လိမ့်မည်။

ဂျမ်းကဝ်းမၢတ်းဆထ, ၁၀:၂၁ မိုဝ်းခဆေံ ပီ;ဆွင့်ဂဆေံ ဂေ့ခိုင်;ခလးဂေ့ခိုင်; တက်းကပ်ဂဆေံကၢပ်းဂှ်းလံးတံကော့း။ ပေးတက်းကပ်လုဂ်းလၢင်းကၢပ်းကော့း။ လုဂ်း လၢင်းဂေ့း တက်းဂှ်းတၢင်းဖိတ်းသွံ,တီ;ပေးခမးခလး; ဂှ်းတံကော့း။

Matthew 24:10-11 At that time many will turn away from the faith and will betray and hate each other, and many false prophets will appear and deceive many people.

ရှင်မသဲခရစ်ဝင် ၂၄:၁၀-၁၁ ထိုကာလ၌ အများသော သူတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်၍အချင်းချင်းတယောက်ကိုတယောက်အပ်ကြလိမ့်မည်။အချင်းချင်းမုန်းကြလိမ့်မည် မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။

ဂျမ်းကဝ်းမၢတ်းဆထ, ၂၄:၁၀-၁၁ ခိုင်,မိုဝ်းခဆေံကမ်း ဂူခမ်းခမ်ခေ့,လ်တက်းလူ. ခလး; ဂေ့ခိုင်;ခလးဂေ့ခိုင်;ခဆေံ,ဂဆေံဂဆေံတက်းလင်းဂဆေံကော့း။ မိဂ်းသု,ပရေး ဖိတ်းခမ်ခေ့,တက်းပေး,မးခလး; ပီတ်းလီခမ်ဂူခမ်းခမ်ခေ့,ကော့း။

Luke 21:16-19 You will be betrayed even by parents, brothers, relatives and friends, and they will put some of you to death. All men will hate you because of me. But not a hair of your head will perish. By standing firm you will gain life.

ရှင်လုကာခရစ်ဝင် ၂၁:၁၆-၁၉ သင်တို့မိဘ၊ ညီအစ်ကို၊ပေါက်ဘော်၊အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြလိမ့်မည်။ အချို့တို့ကိုလည်းသတ်ကြလိမ့်မည်။လူအပေါင်းတို့သည် လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ သို့သော်လည်းသင်တို့ဆံ့ခြည်တပင်မျှ မပျက်စီးရ။ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြလော့။

ရှုမ်းလင်းလုဂျ၊ ၂၁:၁၆-၁၉ ပေးဧမးပီးခွင့်ဂေးသေးလိုဝ်ခိုင်းသူတန်းကပ်သူကပ်၊ ကေး၊။ ဂမ်းဖွင်းဂေးတန်းကပ်သူတံကေး၊။ ဂုခင်းတင်းသီင်းတင်းလူင်ဂေး၊ တန်း လင်းသူ ဂွမ်းပိုင်းလိုင်းသီင်ဂပ်ကေး၊။ ခင်းဝးခေခေသေဂေး၊ခုခေဂွင်သူသီခင်းခိုင်း၊ ဂေး၊ ကမ်းလံးလူလံးလီဝ်။ ဂွမ်းပိုင်းတင်းကခေသူယိုခေခမ်း၊မခမ်း၊မခမ်း၊ခိုင်း၊ခိုင်း၊ခေခေ သူတန်းလံးဂွတ်၊ထိုင်တင်းကခေခေ၊ချွတ်၊ကပ်ကေး၊။

Discussion: Betrayal foretold.

ဆွေးနွေးရန် = ကိုးတိုက်ခြင်း အပ်နှံခြင်း ခံရမည်ဟု ကြိုတင်ဟောထား၏။

ကခေတေလံးဂုပ်၊လၢတ်၊ = တန်းလံးခမ်း၊တင်းကခေပူခေ၊ခံ၊ခေလး၊

ကပ်၊ခင်းမိုင်းပူခေ၊ ဝးခေ ဂေးလၢတ်၊ဝံကေး၊။

Acts 12:1-2 It was about this time that King Herod arrested some who belonged to the church, intending to persecute them. He had James, the brother of John, put to death with the sword.

တမန်တော်ဝတ္ထု ၁၂:၁-၂ ထိုအခါဟေရုဒ်မင်းကြီးသည်သင်းဝင်သူအချို့တို့ကိုညှဉ်းဆဲခြင်း ငှါစီရင်၍၊ ယောဟန်၏အစ်ကိုဖြစ် သော ယာကုပ်ကို ထားနှင့်ကွပ်မျက်လေ၏။

ဝုတုထုတမခေ၊လင်း၊ ၁၂:၁-၂ မိုင်းခေခေ ခုခေဂေး၊ရုတ်၊ ယိုခင်းမိုင်းလီ၊ယၢင်၊ ဂွံး၊ လံးခေခေလၢတ်၊ခင်းသေးဂူခင်းခင်းလိုင်းလင်းဂမ်းဖွင်းခေလး၊ ကပ်လၢပ်၊ဖခေခေ ယၢ၊ဂုပ်၊ ကခေပီခေပီးလံးယုင်းဂုခေခေ၊ ခေခေတံကေး၊။

Discussion: James killed.

ဆွေးနွေးရန် = ယာကုပ် အသေသတ်ခြင်း ခံရ၏။

ကခေတေလံးဂုပ်၊လၢတ်၊ = ယၢ၊ဂုပ် လံးခမ်း၊တင်းကခေကပ်တံကေး၊။

Acts 26:10 And that is just what I did in Jerusalem. On the authority of the chief priests I put many of the saints in prison, and when they were put to death, I cast my vote against them.

တမန်တော်ဝတ္ထု ၂၆:၁၀ ယေရုရှလင်မြို့၌ထိုအမှုကိုပြုမိပါ၏။ယဇ်ပုရောဟိတ်အကြီးတို့ ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအများတို့ကိုထောင်ထဲမှာလှောင်ထားပါ၏။ သူတို့သည် အသေသတ် ခြင်းကိုခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။

ဂုတုံထုတမာဇ်,လဝ်; ၂၆:၁၀ ဂဝ်ခးလံးကခွၢ်တီ; ယိတ်ပရေးဂိုၢ်;လူင်လိုဝ်းခခေ
ဂိုၢ်;လံးကဝ်ဂုခးမူတ်းလၢင်,ခမ်ခေ,ခင်ဝံးခးထွင်,ဂုလ်းကမ်,ဂး မိုဝ်းကခေခဝ်လံး
ခမ်,တၢင်းတံခခေဂေး; ဂဝ်ခးဖွမ်ခးယဝ်။

Discussion: Saul killed saints.

ဆွေးနွေးရန် = ရှာလုသည်သန်ရှင်းသူအများတို့ကိုထောင်ထဲမှာလှောင်ထား၏။
အသေသတ်၏။

ကခေတေလံးကဝ်,လၢတ်; = သေးလု တီကဝ်ဂုခးမူတ်းလၢင်,တင်းလံးလး
ကဝ်ခင်ဝံးခးထွင်, ကဝ်တံခခေဂေး။